

ဘတ်ဂျက်ဖုန်းတွေအတွက်

Qualcomm ရဲ့ Snapdragon 480



နည်းပညာရဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ
နိုင်ငံတကာက ပညာသင်ထောက်ပံ့ကြေး အကြောင်းတွေ
ကျွန်တော့်ထံမှာ လေ့လာဖတ်စွ နှစ်စမ်းလို့ ရပါတယ်ခင်ဗျာ။



CONTENT

ဘတ်ဂျက်ဖုန်းတွေအတွက် Qualcomm ရဲ့
Snapdragon 480

Latitude 9000, 7000 နဲ့ 5000 laptop တွေကို
Dell မိတ်ဆက်

Global UGRAD ပညာသင်ဆုအကြောင်း
ဆွေးနွေးပွဲပြုလုပ်မည်

Word of the Day

Gadgets

အွန်လိုင်းကဗျေးဝယ်မယ်

Game of the day

App of the day

ဘတ်ဂျက်ဖုန်းတွေအတွက် Qualcomm ရဲ့ Snapdragon 480



Qualcomm ဟာ ဘတ်ဂျက်ဖုန်းတွေအတွက် 4-series chipset မှ ပထမဆုံး 5G SoC ဖြစ်တဲ့ Snapdragon 480 ကိုမိတ်ဆက်လိုက်ပါတယ်။ Snapdragon 480 ချစ်ပ်ဟာ လာမယ့်နှစ်အတွင်း ဈေးသက်သာတဲ့ 5G ဖုန်းတွေမှာ ပါဝင်လာပါတော့မယ်။ အခု chipset ကတော့ 8nm လုပ်ငန်းစဉ်နဲ့ တည်ဆောက်ထားပြီး Snapdragon X51 5G Modem-RF စနစ်နဲ့အတူ mmWave နဲ့ Sub-6 GHz ကွန်ရက်တွေကို ထောက်ပံ့ထားပါတယ်။

CPU အပိုင်းမှာလည်း 2.0GHz Cortex-A76 အခြေခံပြီး Kryo 460 စွမ်းဆောင်ရည် core နဲ့အတူ 1.8GHz A55 core ပါဝင်လာပါတယ်။ GPU ပိုင်းမှာတော့ Adreno 619 ပါဝင်လာပါတယ်။ Qualcomm ဟာ Snapdragon 460 chipset နဲ့နှိုင်းယှဉ်ရင် Snapdragon 480 ရဲ့ CPU နဲ့ GPU စွမ်းဆောင်ရည်နှစ်ဆ ပိုသာပါတယ်။ AI လုပ်ဆောင်ချက်ကလည်း ၇၀ ရာခိုင်နှုန်း ပိုမို မြန်ဆန်လာပါတယ်။

အခြား လုပ်ဆောင်ချက်တွေကတော့ FHD+ ရုပ်ထွက်အရည်အသွေးနဲ့ refresh rate 120Hz အထိ ထောက်ပံ့ပေးပါတယ်။ ဒါ့အပြင် 64MP ကင်မရာ sensor နဲ့ 60fps နဲ့ 1080p ဗီဒီယိုရိုက်ကူးမှုကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်။ Snapdragon 480 မှာတော့ Qualcomm ရဲ့ Spectra 345 ISP လည်းပါဝင်လာပါတယ်။

Snapdragon 480 ပရိုဆက်ဆာတွေဟာ vivo, OPPO, Xiaomi, Motorola နဲ့ Nokia အပါအဝင် တန်ဖိုးနည်း 5G ဖုန်းတွေမှာ ပါဝင်လာပါမယ်။

ဝက်ဘ်ဆိုက်တွင်
သတင်းဖတ်ရှုရန် >

Latitude 9000, 7000 နဲ့ 5000 laptop တွေကို Dell မိတ်ဆက်



Dell ဟာ CES 2021 ပွဲမတိုင်ခင် ထုတ်ကုန်များစွာကို မိတ်ဆက်ခဲ့ပါတယ်။ Dell ဟာ Latitude 9000, 7000 နဲ့ 5000 laptop တွေကို အဆင့်မြှင့်တင်ခဲ့ပါတယ်။

Latitude 9000 မှာ Intel ရဲ့နောက်ဆုံးပေါ် မျိုးဆက် ၁၁ ခုမြောက် ပရိုဆက်ဆာပါဝင်ပြီး privacy အလေးထားတဲ့ webcam တွေပါဝင်လာပါတယ်။ Latitude 9420 နဲ့ 9520 notebook တွေမှာတော့ SafeShutter ကင်မရာ ပါဝင်လာပါတယ်။ အဲဒီ ကင်မရာမှာ အလိုအလျောက် shutter ပါဝင်ပြီး အသုံးမပြုတဲ့အခါ ပိတ်ထားပါတယ်။ ဒါကြောင့် တစ်ယောက်ချင်း စကားပြောတဲ့အခါ ကွန်ဖရင့်ခေါ်ဆိုတဲ့အခါမှပဲ အွန်လိုင်း ဖြစ်သွားပါမယ်။

Dell အနေနဲ့ Latitude 9000 စီးရီးအကြောင်းကို မိတ်ဆက်ခဲ့ပေမယ့်လည်း Latitude စီးရီး laptop တွေအားလုံးကိုတော့ အပြည့်အဝ မိတ်ဆက်ထားခြင်း မရှိပါဘူး။ အဆင့်မြင့်တင်ထားတဲ့ Latitude 9000 စီးရီးမှာ clamshell မော်ဒယ်နဲ့ 2-in-1 မော်ဒယ်လည်း ပါဝင်လာပါတယ်။ Latitude 9420 မှာတော့ ဒေါ်လာ ၁,၉၄၉ ကျသင့်ပြီး 9520 မော်ဒယ်ဈေးနှုန်းကိုတော့ နွေရာသီမှပဲ မိတ်ဆက်ပါမယ်။

မျက်နှာပြင်အကြီးမားဆုံး Latitude 7520 မှာတော့ ၁၅ လက်မ 4K UHD display နဲ့ Full HD web ကင်မရာလည်း ပါဝင်လာပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁,၆၄၉ ဖြစ်ပြီး ဇန်နဝါရီ ၁၂ ရက်မှာ ထွက်လာပါမယ်။

Latitude 5420 နဲ့ Precision 3560 ကတော့ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိဖို့အဖုံးမှာ bioplastic ၂၁ ရာခိုင်နှုန်း ပါဝင်လာပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁,၀၄၉ နဲ့ ဒေါ်လာ ၁,၁၉၉ ကျသင့်ပါမယ်။

ဝက်ဘ်ဆိုက်တွင်
သတင်းဖတ်ရှုရန် >

Global UGRAD

ပညာသင်ဆုအကြောင်း ဆွေးနွေးပွဲပြုလုပ်မည်

Meeting Registration



Title: UGRAD Information Session

Date: Jun 15, 2023, 04:00 PM to 5:00 PM

First Name*

Last Name*


Email Address*

Confirm Email Address*

City*

* Required information

Register



၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ ဘွဲ့ကြိုနှီးနှောဖလှယ်ရေးပညာသင်ဆုအစီအစဉ် (Global UGRAD) အကြောင်း ဆွေးနွေးပွဲကို ဇန်နဝါရီ ၁၅ ရက်၊ ညနေ ၄ နာရီမှ ၅ နာရီထိ Zoom နဲ့ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဆွေးနွေးဟောပြောပွဲမှာ ပညာသင်ဆုအစီအစဉ်အကြောင်း အသေးစိတ်ဆွေးနွေးကြမှာ ဖြစ်ပြီး ပညာတော်သင်အစီအစဉ်ကနေ ပြန်လာပြီး ကြည့်တွေ့ကလည်း သူတို့ရဲ့ အတွေ့အကြုံတွေ မျှဝေပေးမှာဖြစ်ပါတယ်။ Zoomဆွေးနွေးပွဲအတွက် အများဆုံး လက်ခံနိုင်တဲ့ လူဦးရေ (၃၀၀) မပြည့်

မချင်းအရင်ဆုံးစာရင်းပေးသွင်းသူတွေက Zoom ထဲကိုဝင်ရမယ့် အချက်အလက်တွေကို ဦးရာလူစနစ်နဲ့ လက်ခံရရှိမှာဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ဘွဲ့ကြိုနှီးနှောဖလှယ်ရေးပညာသင်ဆု အစီအစဉ်ဟာ အခွင့်အလမ်းနည်းပါးတဲ့ လူမှုအသိုက်အဝန်းတွေက ကျောင်းသူ၊ ကျောင်းသားတွေကို အမေရိကန်ယဉ်ကျေးမှုနဲ့ စံတန်ဖိုးတွေကိုလေ့လာရင်းသူတို့ရဲ့ ခေါင်းဆောင်မှုအရည်အသွေး၊ ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုနဲ့ လူမှုရေးလုပ်ငန်းဆောင်ရွက်လိုတဲ့ စိတ်ဓာတ်တွေ ပိုမိုအားကောင်းလာစေဖို့အတွက် အမေရိကန်ပြည်ထောင်စုရဲ့ တက္ကသိုလ်ဒါမှမဟုတ် ကောလိပ် တစ်ခုခုမှာ semester တစ်ခုစာသွားရောက်ပညာသင်ဖို့ ပံ့ပိုးပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။

တက်ရောက်လိုသူတွေ အနေနဲ့ <https://bit.ly/38mG0kq> မှာ ကြိုတင်စာရင်းသွင်းရမှာ ဖြစ်ပါတယ်။

ဝက်ဘ်ဆိုက်တွင်
သတင်းဖတ်ရှုရန် >

Word of the Day

Text mining (Text analytics)



Text mining ဆိုတာကတော့ software ကပေးထားတဲ့ ဖွဲ့စည်းမှုမရှိထားတဲ့ text အချက်အလက် ပမာဏအကြီးကြီးကို စူးစမ်း၊ ဆန်းစစ်တဲ့ လုပ်ငန်းစဉ်ကို ဆိုလိုပါတယ်။

Gadgets

FacePass 7 Touchless Smart Face Recognition



Anviz ကနေထုတ်လုပ်ထားတဲ့ Face time attendance ဖြစ်တဲ့ Facepass7 ဖြစ်ပါတယ်။ Mask Detection လည်းပါဝင်လို့ Scan ပြုလုပ်တဲ့အခါမှာ လည်း Mask ကိုချွတ်စရာမလိုတဲ့ အတွက် ရောဂါကူးစက်မှာ စိုးရွံ့နေရတဲ့ ကာလမှာ ပိုပြီး Safe ဖြစ်စေတဲ့ ထုတ်ကုန်ဖြစ်ပါတယ်။ Dual-core 1.0GHz CPU နဲ့ဖြစ်ပြီး ကင်မရာအနေနဲ့ Dual Camera

ထောက်ပံ့ပေးထားပါတယ်။ LCD ကို ၃.၂ လက်မ အရွယ်ရှိ HD TFT Touch Screen ထောက်ပံ့ပေးထားပါတယ်။ User Capacity ၃၀၀၀ အထိ အသုံးပြုနိုင်ပြီး Log Capacity ကတော့ ၁၀၀,၀၀၀ အထိ ရနိုင်မယ့်အပြင် Log capacity ပြည့်သွားရင်လည်း ရှင်းပြီး ပြန်လည် အသုံးပြုနိုင်ပါတယ်။ Time attendance သာမက Door sensor, Switch, Door bell အနေနဲ့ အိမ်တံခါးရုံးတံခါးတွေမှာ တပ်ဆင်ပြီး အသုံးပြုနိုင်ပါတယ်။ WiFi စနစ်လဲ ပါဝင်ပါတယ်။ Face Recognition အပြင် Card နဲ့ ID+Password Method တွေလည်း ပါဝင်ပါတယ်။ verify speed ကတော့ 1 Second သာကြာမြင့်တဲ့အတွက် Time attendance အတွက် အချိန်ကုန်သက်သာစေမှာ ဖြစ်ပါတယ်။ တန်ဖိုးက ၃၇၀,၀၀၀ ကျပ် ဖြစ်ပြီး အာမခံခနှစ်ပေးထားကာ အရောက်ပို့ဝန်ဆောင်မှုနဲ့ Installation Service ကိုလည်း တာဝန်ယူ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ Technoland ဖုန်း - ၀၉ ၉၇၀၀ ၃၅၁၀၄ (ရန်ကုန်) ၀၉ ၉ ၆၇၉ ၁၈၀၆၀ (မန်း)၊ ၀၉ ၉ ၇၆၀၁၈၃၉ ၃ (နေပြည်တော်) ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

Page Guide

Learn English Through Stories



အင်္ဂလိပ်စာကိုလေ့လာနေသူတွေအတွက်
အထောက်အကူဖြစ်စေမယ့် အကြောင်းအရာတွေ
ကို ရုပ်ပုံတွေနဲ့ ဖော်ပြပေးနေတဲ့ page ဖြစ်ပါတယ်။

Members (644,695)

ဝက်ဘ်ဆိုက်တွင်
သတင်းဖတ်ရှုရန်



Game of the day

Block Fortress: Empires (iOS)




Characterတွေကို ကိုယ်တိုင် စိတ်ကြိုက်ပြင်ဆင်ကာ နှစ်သက်ရာ ဂြိုဟ်ကိုရွေးချယ်ပြီး ကစားပေးရမှာဖြစ်ပါတယ်။ ဒီဂိမ်းမှာ ကစားသူဟာ လက်နက်တွေကို ရှာဖွေပြီး အဆိုပါ ဂြိုဟ်ပေါ်မှ ရန်သူတွေကို တိုက်ခိုက်ပေးရမှာ ဖြစ်ပါတယ်။ ဒီ ဂိမ်းကို App Store ကနေ အခမဲ့ ရယူနိုင်မှာဖြစ်ပြီး iOS version 9.0 နဲ့အထက်မှာ ထည့်သွင်းကစားနိုင်မယ့် ဂိမ်းဖြစ်ပါတယ်။

ဒေါင်းလုပ် ပြုလုပ်ရန် >

App of the day

Drink Water Reminder – Aqua.ly (iOS)

ရေသောက်ဖို့ အချိန်တွေကို သတိပေးမယ့် အသုံးဝင်မယ့် app တစ်ခု ဖြစ်ပါတယ်။ နေ့စဉ် သောက်သုံးရမယ့် ရေပမာဏကို ထည့်သွင်းပြီး ရေသောက်ရမယ့် အချိန်တွေမှာ သတိပေးနေမှာ ဖြစ်ပါတယ်။ အဆိုပါ app ကို ထည့်သွင်းအသုံးပြုလို



သူတွေအနေနဲ့ App Store ကနေ အခမဲ့ ရယူနိုင်မှာ ဖြစ်ပါတယ်။ iOS version 8.0 နဲ့အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မယ့် app ဖြစ်ပါတယ်။

ဒေါင်းလုပ် ပြုလုပ်ရန် >

အွန်လိုင်းကဈေးဝယ်မယ်

Lenovo Thinkpad T590T Laptop



Thinkpad တွေရဲ့ အကြမ်းခံမှု၊ ကြာရှည် ခံမှုတွေကြောင့် လူသိများ၊ လူသုံးများပြီး ဘက်စုံသုံး လို့ရတဲ့အပြင် AutoCAD, Microsoft Office, Excel, word, Power point, Adobe Page Maker အပြင် ဂိမ်းကစားခြင်းတွေအတွက်ပါ ရွေးချယ်နိုင်မယ့် lenovo Thinkpad T590T ဖြစ်ပါတယ်။ Intel® Core™ i5-8265U Processor (6MB Cache ,

1.60GHz up to 3.90 GHz) နဲ့ memory အတွက် 8GB DDR4 2400 (Onboard) + 1 Slot ထည့်သွင်းအသုံးပြုထားပါတယ်။ အချက်အလက်တွေ သိမ်းဆည်းဖို့ အတွက်ကိုတော့ 256GB SSD M.2 2280 PCIe NVMe Opal2 (Only) ထောက်ပံ့ပေးထားပါတယ်။ Display ကိုတော့ ၁၅.၆ လက်မ FHD IPS AG အမျိုးအစား အသုံးပြုထားပါတယ်။ ဗီဒီယို chat ပြုလုပ်ခြင်းအတွက် HD720p Camera with ThinkShutter ထောက်ပံ့ပေးထားပါတယ်။ လုံခြုံရေးစနစ်အတွက် Finger Print ပါဝင်ပါတယ်။ Integrated Intel UHD Graphics 620 နဲ့ဖြစ်ပြီး ကြိုးမဲ့ကွန်ရက်ချိတ်ဆက်မှု အတွက် Wireless Card - Intel 9560 11ac, 2x2 + BT5.0 စတာတွေ ပါဝင်ပါတယ်။ Warranty အနေနဲ့ Parts and Service 3 Years Carry In Wty ပေးထားပြီး Battery အတွက် 1 Year ပေးထားပါတယ်။ အရောင်ကတော့ အနက်ရောင် ဖြစ်ပါတယ်။ တန်ဖိုးက ၁,၄၉၈,၅၀၀ ကျပ် ဖြစ်ပါတယ်။



Photo of the Day



ToeToe Tun
Canon 70D